

သလာဖုံး က၊ <th- la phon:> = သလာကပ်  
 သလာဖြူ န၊ <th-l-byu> 【医】白内障  
 သလာလွမ်း က၊ <th-la hlwan:> = သလာကပ်  
 သလား I က၊ <th- la:> 逛，游荡，来回溜达， ဘယ်သွား  
 ပြီးလမ်း ~ နေတုန်း။ 你到哪儿去逛了？ II ဝ၊ <th-la:> (动  
 词后用的结尾语)“吗”或“呢”； ကျောင်းသူကျောင်းသား  
 များ ~ ။ 学生多吗？ / ဒီလိုရေးရ ~ ။ လိုလိုရေးရ ~ ။ 该  
 这样写呢还是该那样写？ / သဘောတူ ~ မတူဘူးလား။ 同  
 意不同意？  
 သလူ န၊ <th-lu> 【植】一种棕榈 Licuala peltata  
 သလေ ဝ၊ <dh-lei'> = သလေ  
 သလေ ဝ၊ <dh-lei> 放在动词后，说明愿望或事实时用的  
 语气助词； လွမ်း ~ ။ 真怀念呵！ / ကောင်း ~ 真好呵！  
 သလေး I န၊ <th-lei:> ①(古)幼小之物； လိပ်ငယ် ~ 小小  
 的乌龟 ②缅甸产一种优质晚稻，壳稍红，味香 II ဝ၊  
 <th-lei:> = သလေ  
 သလေးကောက်ကြီး န၊ <th- lei: kaut kyi:> = သလေးစပါး  
 သလေးစပါး န၊ <th-lei: z-ba:> 缅甸产的一种晚稻  
 သလေးမုယော န၊ <th-lei: m-yaw:> 一种大麦  
 သလဲသလွင်း / သလည့်သလွင်း န၊ <th-le' th- lwini:> (古) 相  
 互联系在一起，混杂在一起  
 သလဲ I န၊ <th-le:> ①沙子 ②【植】石榴； ~ စေ့石榴籽 /  
 ~ သီး石榴 Punica Granatum II ဝ၊ <th-le:> 疑问句  
 的结尾语“呢？”； ဘယ်သွား ~ ။ 上哪儿去呢？  
 သလော ဝ၊ <th- law:> (书)疑问句的结尾语“吗？”  
 သလို သ၊ <th- lo> 用于动词后，意为“象……那样”；  
 ငါပြော ~ လုပ်ပါ။ 照我说的做吧！ / မြော်မှန်း ~ အကျိုးမ  
 သက်ရောက်ခဲ့ပေ။ 事与愿违。  
 သလိုလို ဝ၊ <th-lo lo> 似乎，仿佛，好像； သဘောကျ ~ သ  
 ဘောမကျ ~ ဖြစ်နေတယ်။ 似乎中意又似乎不中意。  
 သလုံး န၊ <th-lon:> 小腿  
 သလုံးမြင်းခေါင်း န၊ <th-lon: myin: gaun:> 小腿  
 သလုံးမွေး န၊ <th-lon: mwei:> (罕) 棕色中夹杂着灰色  
 或白色  
 သလုံးရိုး န၊ <th- lon: yo:> 小腿骨  
 သလုံးသား န၊ <th-lon: dha:> 腿肚子  
 သလောက် ဝ၊ <th-laut> 用于形容词、动词后 ①表示两  
 种事物之间性质、数量、程度相同，意为“如同…  
 一样…”； သူပြော ~ တော့မဆိုးသေးပါ။ 还不像他说的那样坏。  
 ②表示两种事物之间性质、数量、程度相反，意为  
 “与…相反…”； အပြောလွယ် ~ လက်တွေ့တွင်ပြဿနာပေါင်း  
 စုံကြုံရသည်။ 说得很容易，实际上问题却很多。③用于  
 否定句，意为“几乎(不)(没有)…”； မရှိ ~ ဖြစ်နေတယ်။  
 几乎没有了。 / မဖတ်တာကြာလှပြီ၊ ဒါကြောင့်အားလုံးမဖတ်တတ်

~ ဖြစ်နေပြီ။ 很久不读了，所以好象全都不会读了。  
 သလင်း န၊ <th-lin:> ①水晶 ②场，平坦的地方 ③(古)一  
 种细布  
 သလင်းကျောက် န၊ <th-lin: kyaut> 石英岩，石英石  
 သလင်းတောင် န၊ <th-lin: daun> 建筑物上一种呈缅甸文字  
 母状的花纹  
 သလင်းတောင်စိပ် န၊ <th-lin: daun zeit> 建筑物上一种呈  
 缅甸文字母状的花纹  
 သလင်းတောင်ပြည့် န၊ <th-in: daun byi'> 建筑物上一种呈  
 缅甸文字母状的花纹  
 သလင်းရထည် န၊ <th-lin: y-hte> (古)一种细布  
 သလင်းဝါ န၊ <th- lin: wa> 【矿】黄水晶  
 သလည်း န၊ <th-le:> 【植】石榴，也写做 သလဲ  
 သလပ် က၊ <th-lat> (把物品)置于通风处； လေ ~ သွား  
 တယ်။ 风干了。 / လေ ~ ထားသည်။ 把东西风干。  
 သလိပ် န၊ <th-leit> 痰  
 သလိပ်ကင်း န၊ <th-leit kin:> 无痰  
 သလိပ်ကပ် န၊ <th- leit kat> 有痰  
 သလိပ်ခဲ န၊ <th- leit khe:> 痰块  
 သလိပ်ခတ် က၊ <th- leit khat> 咯痰  
 သလိပ်ဆန် က၊ <th- leit hsan> 生痰  
 သလိပ်တောင်း က၊ <th- leit taun:> 非常想吃酸的东西  
 သလိပ်ထ က၊ <th- leit hta'> 生痰  
 သလိပ်နာ န၊ <th- leit na> 多痰症  
 သလိပ်ပိုင်း န၊ <th- leit pain:> (缅甸)痰盛易发病的阶段  
 (指从出生到十八周岁这段年龄)  
 သလိပ်ပျဉ် န၊ <th- leit pyin> = သလိပ်ခဲ  
 သလိပ်ရှင် န၊ <th- leit shwin> 痰多； ~ ဆေး 祛痰药  
 သလိပ်ဟက် က၊ <th- leit het> 咯痰，吐痰  
 သလိပ်အိမ် န၊ <th-leit ein> = သလိပ်ခဲ  
 သလဲ န၊ <th-lwe:> 铅； ~ စင် 纯铅 / ~ ဖြူ 白铅 / ~  
 မဲ 黑铅 / ~ ရည် 铅水  
 သလွတ် န၊ <th- lut> (捕象时用来引诱雄象的)雌象； ~  
 ဆင် 雌象  
 သလွန် န၊ <th- lun> (帝、后用的)龙床  
 သလွန်ညောင်စောင်း န၊ <th-lun nyaun zaun:> 龙床  
 သလွန်း န၊ <th- lun:> (古) ①小偷 ②灾祸  
 သလွန်းတန္တ န၊ <th-lun: tan da'> = သလွန်း ①； ~ လူတ  
 လ္လ 小偷  
 သဝနဆရာ န၊ <th-w-na' hs-ya> 间接传授知识的老师，如；  
 广播讲座等的教师  
 သဝိညာဏက န၊ <tha' wein nya n- ka'> (巴) 活着的动物  
 သဝေ န၊ <th-wei> 缅文符号 င 的名称  
 သဝေချာ က၊ <th- wei gya> 团团转； ရှာလိုက်ရတာ ~ နံ့။